

စာရေးသူ၏အမှာ

၁၉၈၀ခုနှစ်မှစ၍ ဝတ္ထုများ၊ လုံးချင်းများ အလွန်မြတ် ရေးသားခဲ့သော ကျွန်တော်သည် ၂၀၀၀ခုနှစ်နောက်ပိုင်းတွင် မရေးဖြစ်တော့ပါ။ သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ နှစ်ကုန်ပိုင်းကျမှ အယ်ဒီတာချုပ်မင်းအုပ်စိုးနှင့် သရုပ်မဂ္ဂဇင်းကို အကြောင်း ပြု၍ ဤ 'တို့လျှောက်ခဲ့ရာ လမ်းကန္တာဝယ်'ကို ရေးဖြစ်ပါသည်။

'လူငယ်များအတွက် သင်ခန်းစာ၊ အားမာန်၊ ဗဟုသုတရစေခြင်း အလို့ငှာ အစ်ကိုကြီး၏ တက္ကသိုလ်ကျောင်းသားဘဝ အတွေ့အကြုံများကို အမှတ် တရ ပြန်လည်ရေးသားပေးပါ... 'ဆိုသော စကားဖြင့် ညီလေးမင်းအုပ်စိုးက သရုပ်မဂ္ဂဇင်း အတွဲ(၁)အမှတ်(၁)မှ စတင်ထည့်သွင်း အသုံးပြုရန်တိုက်တွန်း ပါသည်။

မှန်တာပြောရလျှင် ဝတ္ထုရေးခြင်းကို ခြေကုန်လက်ပန်းကျနေသော အချိန်နှင့် ကျန်းမာရေးကြောင့် နေထိုင်မှုဘဝ ပြောင်းလိုက်ခြင်းများကြောင့် စာမရေးဘဲ (၁၀)နှစ်နီးပါးနေခဲ့သော ကျွန်တော်သည် ညီလေးမင်းအုပ်စိုး စကား ကြောင့် ရန်ခွန်လှုပ်ရှားသွားပါသည်။

ဝတ္ထုများမရေးချင်၊ မရေးနိုင်ခဲ့သည့်နောက်ပိုင်း ကျွန်တော်ဘာစာမျိုး ရေးရမုန်းမသိဘဲ ဆယ်စုနှစ်တစ်စုခန့် ဖြတ်သန်းခဲ့သည်။ ထိုတိုက်တွန်းနှိုးဆော်မှု ကြောင့် ကျွန်တော်တစ်ခါမှ မရေးဖူးသော ကျွန်တော်ဘဝ အတွေ့အကြုံများ အကြောင်း ရေးရမည်ဆိုသောအခါ (၁)အားငယ်ပါသည်။ (၂)စိတ်လှုပ်ရှားပါ သည်။

အားငယ်ခြင်းအကြောင်းမှာ ကိုယ်ရေးအတ္ထုပ္ပတ္တိဆန်ဆန် ကိုယ့် အကြောင်းကိုယ်ရေးသည်ဆိုသည်မှာ ကိုယ်က အရေးပါသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေမှ ကောင်းပါသည်။ သို့မှသာ သူနှင့်သက်ဆိုင်သော အကြောင်းများသည် အများသူငါ စိတ်ဝင်စားသည့် အကြောင်းအရာများ ဖြစ်နေပါလိမ့်မည်။

ကျွန်တော်က အသင့်အတင့်သာ အောင်မြင်သော ဝတ္ထုများရေးသားခဲ့ ခြင်းမှအပ အခြားဘာမှ အရေးမပါသော လူတစ်ယောက်၊ လူဦးရီးတစ်ယောက်သာ မို့ ကိုယ့်အကြောင်းကိုယ်ရေးရမှာ လက်တွန့်ပါသည်။

အချက်(၂)စိတ်လှုပ်ရှားခြင်းမှာ သူများက စိတ်ဝင်စားချင်မှ စိတ်ဝင် စားမည်ဖြစ်သော်လည်း ဖြတ်သန်းခဲ့ရသော ကျွန်တော်ဘဝထဲမှာ ကျွန်တော်အမှတ် တရ ပြန်ပြောပြချင်သည့် အကြောင်းအရာလေးတွေ ရှိနေ၍ဖြစ်သည်။ အနည်းဆုံး တော့ ကျွန်တော်ဘာဖြစ်ခဲ့၊ ဘာလုပ်ခဲ့သည်ဆိုသည်များကို ကျွန်တော်နှင့် ဆက်စပ်

မှုရှိသူများ သိခွင့်ရ မှတ်တမ်းပြုခွင့်ရပြီဟု ဝမ်းသာစိတ်နှင့် စိတ်လှုပ်ရှားခြင်းဖြစ်ပါ သည်။

ထိုအားငယ်စကားပြောမိသောအခါ သရုပ် အယ်ဒီတာချုပ်က 'မဟုတ် ပါဘူးအစ်ကို၊ ပုဂ္ဂိုလ်ရေးအကြောင်းဆိုပေမယ့် လူငယ်တွေအတွက် သမိုင်းပါ... ' တဲ့။ အလွန်အဖိုးထိုက်သော အားပေးစကား ဖြစ်ပါသည်။

တကယ်ရေးချသောအခါ ထင်တာထက်ပို၍ ရေးစရာတွေများလာပါ သည်။ အကြောင်းမဟုတ်တာကို အကြောင်းလုပ်ရေးမိမှာကို စိုးရိမ်နေသည့် ကြား ထဲက အချက်အလက် ဖြစ်စဉ်တော်တော်များများကို ချုံ့မရ၊ ချန်မရဘဲ ရှည်လျား စွာ ဖော်ပြနေမိတော့သည်။

လစဉ်မပြတ် ၁၂လ ၁၅လ စသဖြင့် ရောက်လာသောအခါ မဂ္ဂဇင်းကို ကျွန်တော်အားနာလာပြန်သည်။ သို့သော် မချို့ဖို့၊ မလျော့ဖို့ အားပေးသော အယ်ဒီတာချုပ်၏ တကူးတကအမှာစကား၊ ရေးပြီးသမျှ ဖတ်ခဲ့ဖူးသော စာဖတ် ပရိသတ်များ၏ စိတ်ဝင်စားမှုစကားများ၊ စာရေးသူအချင်းချင်း ဖတ်မိပြီး အားပေး တိုက်တွန်းသော စကားများ... စသည်ကို အခြေပြု၍ ယခုအခါ လုံးချင်းစာအုပ် ဘဝသို့ရောက်ရှိခဲ့ပါသည်။

ဤစာအုပ်အတွက် ကျေးဇူးစကားဆိုရမည့်သူတွေ များပြားလှပါသည်။ အားလုံးကို ကျေးဇူးတင်ပါသည်။

အကယ်၍ ကျွန်တော်အမှတ်မှား၍ ထင်မြင်ယူဆမှုမှား၍ တစ်စုံတရာ သော ချို့ယွင်းလွဲမှားမှုများရှိလျှင်လည်း သရုပ်မဂ္ဂဇင်းမှ တစ်ဆင့် သို့မဟုတ် ကျွန်တော်ထံ တိုက်ရိုက်ဆက်သွယ်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပြုပြင်ပေးပါရန် မေတ္တာ ရပ်ခံပါသည်။

ခင်မင်လေးစားစွာဖြင့်

ရွှင်ရာသိုင်း

၁၆၆၊ ကျွန်းရွှေမြိုင်လမ်း၊ သုဝဏ္ဏ

ရန်ကုန်

ဖုန်း- ၀၁-၅၆၃၈၉၇

၀၉-၅၄၀၄၀၂၂